

**အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း နိုင်ငံတကာရေနံလုပ်ကွက်ဝန်ဆောင်မှုကုမ္ပဏီ
၂၀ ကျော် မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်လျက်ရှိ**

အများပြည်သူကို ထုတ်ပြန်ထားတဲ့သတင်းရင်းအမြစ်တွေနဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီး Justice For Myanmar က လုပ်ဆောင်ခဲ့တဲ့ စုံစမ်းလေ့လာမှုတစ်ခုမှာ မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်နေတဲ့ နိုင်ငံတကာရေနံလုပ်ကွက်ဝန်ဆောင်မှုကုမ္ပဏီ ၂၁ ခုကို ဖော် ထုတ်တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားပြီး၊ စစ်အုပ်စုအတွက် အကြီးမားဆုံး နိုင်ငံခြားအခွန်ဝင်ငွေအရင်းအမြစ်လည်း ဖြစ်ပါတယ်။ အဲဒီဝင်ငွေတွေနဲ့ မြန်မာစစ်တပ်က လက်ရှိ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့နေပါတယ်။

အဲဒီရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ရေနံတူးဖော်တဲ့လုပ်ငန်းကအစ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ ပစ္စည်းတင်သွင်းထောက်ပံ့ရေးလုပ်ငန်းတွေအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အရေးပါတဲ့ အကူအညီ တွေနဲ့ စက်ပစ္စည်းတွေကို ပေးအပ်နေကြပါတယ်။ ဒီလုပ်ရပ်တွေက စစ်အုပ်စုဆီကို ဓာတ်ငွေ့အခွန်ငွေတွေ ဆက်လက်စီးဆင်းဖို့ ကူညီပေးနေပြီး၊ စစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာတွင် သူတို့ကိုယ်တိုင် ကြံရာပါ ပတ်သက်နေကြပါတယ်။

ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကုမ္ပဏီတွေထဲက ၈ ခုဟာ အမေရိကန်ပြည်ထောင်စုမှာ အပြည့်အဝ သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အခြေစိုက်ထားကြပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အကြီးဆုံးကုမ္ပဏီတွေ ဖြစ်ကြတဲ့ Halliburton, Schlumberger နဲ့ Baker Hughes တို့ ပါဝင်ကြပါတယ်။ ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားကြပြီး၊ လက်ရှိမှာလည်း ဆက်လက် လုပ်ကိုင်နေကြပါတယ်။

Distributed Denial of Secrets က ပေးအပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမနှစ်အတွက် အခွန်ပိုင်းဆိုင်ရာ စာဖိုင်တွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရရှိခဲ့တယ်လို့

ဖော်ပြထားပါတယ်။

စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်အစိုးရရဲ့ ပျက်ကွက်မှုကြောင့် အမေရိကန်ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ တွေက ခုလို ဆက်လုပ်နေကြတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု နှစ်နှစ်ပြည့်မှာ အမေရိကန်ပြည်ထောင်စုက စစ်အုပ်စုရဲ့ စွမ်းအင်ဝန်ကြီး၊ MOGE ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးတို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပေမဲ့ MOGE တစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှု တာ မလုပ်သေးပါဘူး။ MOGE ဟာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို ကြီးကြပ်ကွပ်ကဲပြီး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်း တွေမှာနိုင်ငံတော် အခွန်ငွေကောက်ခံသူနဲ့ စီးပွားရေးမိတ်ဖက်အနေနဲ့ စစ်အုပ်စုအတွက် များပြားလှသော အခွန်နဲ့ အမတော် ကြေးတွေ၊ ပမာဏ ကြီးမားတဲ့ အမြတ်ရှယ်ယာတွေကိုလည်း ရရှိနေပါတယ်။

အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာကုန်သွယ်ရေးစီမံအုပ်ချုပ်မှုဌာနက မြန်မာနိုင်ငံရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို “အလားအလာ အကောင်းဆုံးကဏ္ဍ” အဖြစ် စာရင်းဖော်ပြပြီး အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆက်လုပ်ဖို့ အားပေးကူညီခဲ့တာဟာ စိုးရိမ်စရာကောင်းလှပါတယ်။

အမျိုးသားကာကွယ်ရေးဆိုင်ရာခွင့်ပြုမိန့်ဥပဒေကို ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်ကြတဲ့ ယူကေ၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတို့နဲ့ အတူ MOGE အပေါ် ဒဏ်ခတ်ပိတ် ဆို့မှုချမှတ်ပြီး အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်တဲ့ အီးယူရဲ့ ပြင်ပက ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေအနေဖြင့် သူတို့ရဲ့ နိုင်ငံတကာဥပဒေနဲ့ တင်ကြို ကနဦးစီစစ်မှုတာဝန်တွေကို လိုက်နာကြရမှာဖြစ်ပြီး၊ သူတို့လုပ်ဆောင်နေကြတဲ့ စီမံကိန်းတွေက စစ်အုပ်စုကို ငွေပေးတာတွေ ရပ်ဆိုင်းပြီး၊ ဘဏ်အကောင့်တွေမှာထိန်းသိမ်းထားရပါမယ်။ အဲလိုမလုပ်ရင် လုပ်ငန်းတွေကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာနိုင်ငံက ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တရားမဝင် မြန်မာစစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတဲ့ လုပ်ငန်းနယ်ပယ်မှာ လုပ်ဆောင်နေကြတဲ့အတွက် သူတို့

လက်တွေ့ သွေးစွန်းနေပါပြီ။

“အမေရိကန်စတော့အိတ်ချိန်းစာရင်းဝင် Halliburton, Diamond Offshore Drilling နဲ့ Schlumberger တို့လို ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေကို ဆက်လုပ်နေကြပြီ။ စစ်အုပ်စုကို ရေနံနဲ့ ဓာတ်ငွေ့အခွန်ငွေတွေ ဆက်လက်စီး ဆင်းဖို့ ကူညီပေးနေတာက စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်အုပ်စုကို ကျည်ဆံတွေ၊ ဗုံးတွေနဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်ရာမှာ လိုအပ်တဲ့ လေယာဉ်ဆီတွေကို ဝယ်ယူနိုင်ဖို့ ကူညီပေးနေပါတယ်။

“ဒီကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးထောက်ပံ့တဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကို သိသိကြီးနဲ့ ဝန်ဆောင်မှုပေးခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်တွေကို ချိုးဖောက်ခဲ့ပြီး၊ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာ ဖြစ်ပါတယ်။

“စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတဲ့ စီမံကိန်းတွေမှာရှိတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ အားလုံးကို တောင်းဆိုပါတယ်။

“စစ်တပ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အမေရိကန်ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေက MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ပြီး စစ်အုပ်စုနဲ့ သူ့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးအပေါ် ပြတ်ပြတ်သားသား အရေးယူဖို့ အမေရိကန်အစိုးရရဲ့ ပျက်ကွက်မှုကို သက်သေပြ နေပါတယ်။

“မြန်မာ့အရေးအပေါ် ဘိုင်ဒန်အစိုးရရဲ့ ဝိရောဓိဆန်တဲ့ ချဉ်းကပ်မှုက အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းတွေကို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ဆက်လုပ်ပြီး၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေ စေဖို့ ခွင့်ပြုနေတာဖြစ်ပါတယ်။

“MOGE နဲ့ စီးပွားရေးလုပ်ဆောင်တာက ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှုနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးကူညီရာရောက်မှု အန္တရာယ်ရှိကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက သတိပေးနေချိန်မှာ အမေရိကန်ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍတွေမှာ အကျိုးအမြတ်ရှာကြဖို့၊ MOGE တင်ဒါတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အကြံပြုနေတာ ဖြစ်ပါတယ်။

“အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဩစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့အနေနဲ့ MOGE အပေါ်

ဒဏ်ခတ်ပိတ်ဆို့ပြီး၊ စစ်အုပ်စုဆီကို ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့ ကူညီခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။” ဟု ပြောကြားခဲ့သည်။

ပိုမိုသိရှိရန်

စစ်အုပ်စုနှင့် ဆက်သွယ်သည့် ရေနံလုပ်ကွက်ဝန်ဆောင်မှုကုမ္ပဏီတွေအကြောင်း ကျွန်ုပ်တို့၏ သတင်းဆောင်းပါးကို [ယခုနေရာ](#) တွင် ဖတ်ရှုပါ။

[Justice For Myanmar](#) သည် မြန်မာနိုင်ငံပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရေး လှုပ်ရှားမှုကို လှုံ့ဆော်နေသည့် လျှို့ဝှက်တက်ကြွလှုပ်ရှားသူအုပ်စုဖြစ်ပြီး စစ်ဘက်ဆိုင်ရာစီးပွားရေးကို ရပ်တန့်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် တောင်းဆိုထားသည်။

Justice For Myanmar | media@justiceformyanmar.org
<https://www.justiceformyanmar.org/> | Mirror:
<https://justiceformyanmar.github.io/justiceformyanmar.org/>
<https://twitter.com/justicemyanmar> | <https://www.facebook.com/justiceformyanmar.org/>